



**လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းဆိုင်ရာ အထောက်အထားလက်မှတ်
ပတခ(ဝင)-၁၅(က) အပေါ် မှန်ကန်ကြောင်း ထောက်ခံပေးရန်နှင့်စပ်လျဉ်း၍
အသိပေးအကြောင်းကြားခြင်း**

၁။ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၂)တွင် အခွန်စည်းကြပ်ခံယူလျက်ရှိသော အခွန်ထမ်းကုမ္ပဏီများအနေဖြင့်လစာဝင်ငွေခွန်ပေးဆောင်ခြင်းကိုအီလက်ထရောနစ်နည်းလမ်းဖြင့်သာ လက်ခံကျင့်သုံးသွားရန်နှင့် လစာဝင်ငွေခွန်နုတ်ယူပေးသွင်းခြင်းဆိုင်ရာ အထောက်အထားလက်မှတ် (Paye Certificate) ပုံစံ ပတခ(ဝင)-၁၅(က)ကို သက်ဆိုင်ရာကုမ္ပဏီ/အဖွဲ့အစည်း/ရုံး ဌာနကသာ ထုတ်ပေးမည်ဖြစ်ပါသည်။ သို့ရာတွင် ကုမ္ပဏီများအနေဖြင့် လစာဝင်ငွေခွန်ပေး ဆောင်ထားသည့် နိုင်ငံခြားသားဝန်ထမ်းများအနေဖြင့်၎င်းတို့ရရှိသည့်လစာမှ လစာဝင်ငွေခွန်ပေးဆောင်ထားပြီးဖြစ် ကြောင်းအထောက်အထားအဖြစ် ဆိုင်ရာကုမ္ပဏီအဖွဲ့အစည်းများမှထုတ်ပေးသည့်ပတခ(ဝင)-၁၅(က) ကို သက်ဆိုင်ရာနိုင်ငံများသို့တင်ပြသည့်အခါ ပြည်တွင်းအခွန်များဦးစီးဌာန၏ ရုံးတံဆိပ်နှင့်တာဝန်ခံ လက်မှတ်တို့ပါဝင်ခြင်းမရှိသဖြင့် အဆင်မပြေမှုများဖြစ်ပေါ်နေကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ပါ၍ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၂)တွင် အခွန်စည်းကြပ်ခံယူလျက်ရှိသော အခွန်ထမ်း ကုမ္ပဏီများရှိ ပုံစံ ပတခ(ဝင)-၁၅(က) မှန်ကန်ကြောင်းထောက်ခံချက်လျှောက်ထားမည့် **လစာဝင်ငွေ ခွန်ပေးဆောင်ထားသည့်နိုင်ငံခြားသားအခွန်ထမ်းများအနေဖြင့်** အောက်ပါအတိုင်းဆောင်ရွက်ရမည် ဖြစ်ပါသည်-

- (က) လစာဝင်ငွေခွန်ထမ်းဆောင်ထားသည့်အခွန်ထမ်းမှ ပုံစံ ပတခ(ဝင)-၁၅(က) မှန်ကန် ကြောင်းထောက်ခံချက်ကို အခွန်ရုံးသို့ကိုယ်တိုင် တိုက်ရိုက်လျှောက်ထားရန် မလိုအပ်ဘဲ မိမိလစာဝင်ငွေခွန်ကို နုတ်ယူပေးသွင်းသည့် ကုမ္ပဏီ/အဖွဲ့အစည်း/ရုံးဌာနမှတစ်ဆင့်သာ လစာဝင်ငွေခွန်ပေးသွင်းထားသည့်အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၂) ရှိ အခွန်ထမ်းလိုက်နာမှုဌာနစု (Compliance Section) သို့ လျှောက်ထားရပါမည် ။
- (ခ) သက်ဆိုင်ရာ ကုမ္ပဏီ/အဖွဲ့အစည်း/ရုံး ဌာနမှလစာဝင်ငွေခွန်နုတ်ယူပေးသွင်းခြင်းဆိုင်ရာ အထောက်အထားလက်မှတ်ပုံစံ ပတခ(ဝင)-၁၅(က) (မူရင်း) နှင့် သက်ဆိုင်ရာပုံစံ ပတခ(ဝင)-၁၆ ၊ ပတခ (e-payment)-၁ သို့မဟုတ် ပတခ (e-payment)-၂ မိတ္တူများ ပူးတွဲလျက် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၂)ရှိ အခွန်ထမ်းလိုက်နာမှု ဌာနစု (Compliance Section) သို့ လျှောက်ထားရပါမည် ။



J

၂။ ပြည်တွင်းနေနိုင်ငံသား လစာဝင်ငွေခွန်အခွန်ထမ်းများအနေဖြင့် “ လစာဝင်ငွေခွန်နုတ်ယူပေးသွင်းခြင်းဆိုင်ရာအထောက်အထားလက်မှတ် (PAYE Certificate) ပတခ(ဝင)-၁၅(က)ကိုအသုံးပြု၍ ဝင်ငွေရလမ်းတင်ပြမည်ဆိုပါက သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌သာ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ ။ သို့ရာတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအတွက် ဝင်ငွေရလမ်းတင်ပြရန်ကိစ္စမဟုတ်သည့် အခြားကိစ္စတစ်ခုခုအတွက်လိုအပ်ချက်ရှိသဖြင့် မှန်ကန်ကြောင်းထောက်ခံချက်တောင်းခံလာပါက **အထက်ဖော်ပြပါအပိုဒ်(၁) အပိုဒ်ခွဲ(က)နှင့်(ခ)** တို့ပါအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။ ။

၃။ အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက အခွန်ထမ်းရေးရာဌာနစု၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၂)ဖုန်းနံပါတ် **၀၉၈၈၀၈၇၆၆၅၄** သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း နှင့် အခွန်ထမ်းပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း အသိပေးအပ်ပါသည်။

အခွန်ထမ်းရေးရာဌာနစု
အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၂)

စာအမှတ်။ ပတခ/အလခ-၂/အခရ(Mail)/၂၀၂၂ (၀၇၀)
ရက် စွဲ။ ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ၁၃ ရက်